

သတ်သံဝေဂ ရကြပါစေ

ထိတ်လန့်ဘွယ်ရာ သံဝေဂ-ရစရာ မေးလ်တစ်ခုကို ၇. ၀၂ . ၂၀၁၁။ တနင်္လာနေ့ နေ့လည် ၂ နာရီ ၃၀ မှာ ရောက်လာလို့ ဖတ်သိလိုက်ရတယ်။

ဗုဒ္ဓဘုရားဟောကြား ညွှန်ပြခဲ့တဲ့ ငရဲဆိုတာ ဘာသာတရားကို အထူးလေးစားသူ တစ်ယောက်ဖြစ်တာမို့ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ သို့ပေမဲ့ မတွေ့ရ မမြင်ရတဲ့ နေရာမျိုးမို့ တစ်ခါတခါ တကယ်ရော ရှိပါရဲ့လားလို့ ယုံမှားသံသယ ဖြစ်ကြသူတွေအဖို့ တကယ်ကို သိပ္ပံနည်းနဲ့ လက်တွေ့-တွေ့လိုက်ရပါပြီဆိုတာ သိစေချင်လို့ ဒီအကြောင်း အရာလေးကို ဖော်ပြလိုက်တာပါ။

ဒီစာမူကို ဖတ်ပြီးရင်ဖြင့် ငရဲဆိုတာ တကယ်ကော ရှိပါရဲ့လားဆိုတဲ့ သံသယ- ရှင်းသွားကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဘာသာရေးတိုင်းမှာ သံသယဆိုတဲ့ စကား ရှိတတ်စမြဲပါ။ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာရှိတဲ့ ဘာသာဝင်တွေဟာ မိမိဘာသာတရားရဲ့ ဆုံးမမှု ညွှန်ပြမှုများကို လုံးဝယုံကြည် လက်ခံသူ ရှိသလို မိရိုးဖလာအရ လက်ခံကျင့်သုံးသူ၊ သံသယစိတ်နဲ့ လက်ခံထားကြတဲ့ ဘာသာဝင်တွေလဲ များစွာရှိကြမှာပါပဲ။ အခြားသော ဘာသာဝင်တွေ ဘယ်လိုရှိရှိ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေဖြင့် မိမိ ကိုးကွယ်သည့် ဗုဒ္ဓသည် သမ္မာ+သမ္မုဒ္ဓ+ဂုဏ်တော် (အလုံးစုံ-ကိုယ်တိုင်-သိမြင်တော်မူခြင်း) ဆိုတာကို သံသယစိတ်- မပွားမိကြဖို့ အထူးရည်ရွယ်ပြီး တင်ပြပေးလိုက်တာပါ။

နိရယ-ကို မြန်မာပြန်လိုက်လျှင် နိရ- သို့မဟုတ်-ငရဲလို့ ခေါ်ရတယ်။ ငရဲမှာ ကျရောက်နေတဲ့ ငရဲသူ ငရဲသားတွေဟာ ချမ်းသာခွင့် လုံးဝမရှိကြပါဘူး။ အမြဲဆင်းရဲ ရှိနေတဲ့အတွက် နိရယ-လို့ပဲ ခေါ်တာပါ။ ချမ်းသာခွင့် မရှိသော ဘုံလို့ခေါ်ပါတယ်။ ငရဲဆိုတာကို ဗုဒ္ဓဟောပြချက် ဒေသနာအတိုင်း ပြောရလျှင် (၁) သိဒ္ဓါရ်း (သိမ်းဖိုး-လို့ အသံထွက်ပါတယ်)၊ (၂) ကာဠသုတ်၊ (၃) သံယာတာ၊ (၄) ရောရု၊ (၅) မဟာရောရု၊ (၆) တာပန၊ (၇) မဟာတာပန၊ (၈) အဝီစိ.လို့ အဆင့်ဆင့် ရှစ်ထပ်ရှိပါတယ်။ ထိုငရဲတို့၏ တည်နေရာကတော့ မြေပြင်အောက် ယူဇနာပေါင်း (၁၅၀၀၀) နေရာမှာ သိဒ္ဓါရ်ခေါ်တဲ့ ပထမငရဲ တည်ရှိပါတယ်။ ငရဲတစ်ထပ်နဲ့ တစ်ထပ်မှာ ယူဇနာ(၁၅၀၀၀)စီ အဆင့်ဆင့် အထက်အောက် ကွာဝေးကြပါတယ်။ အထပ်တိုင်းမှာလဲ ဘင်ပုတ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်ရွက်တောငရဲ၊ ကြိမ်ပိုက်ချောင်းငရဲ၊ ဆိုတဲ့ (၃၃၁၁)ငရဲငယ် ငါးထပ်က တံတိုင်းခတ်သလို ခြံရံပြီးနေပါတယ်။ မကောင်းမှုဖြင့်သာ သွားရောက်ရတဲ့ ဘုံဘဝ-တွေ ဖြစ်ကြကြောင်း “ဒေဝဒူတ” သုတ်မှာ ဗုဒ္ဓကိုယ်တိုင် ဟောကြားထားပါတယ်။

ဗုဒ္ဓဟောချက်များကို သိပ္ပံပညာရှင်တို့ နည်းပေါင်းစုံနဲ့ လေ့လာရှာဖွေလာကြတာ နှစ်တွေ အတော်ကြာခဲ့ပါပြီ။ လက်ခံနိုင်စရာ အချို့တွေရပေမဲ့ လက်ခံလို့ မရနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်တဲ့။ ဒါဟာလဲ မတွေ့သေးလို့သာ လက်ခံမှု မပြုနိုင်ကြတာပါ။ လက်တွေ့မှ ဆိုတဲ့သူတွေက များနေကြလေတော့ မယုံသူတို့ကို အပြစ်မဆိုသာကြပါဘူး။ အဲဒီထဲမှာ ငရဲကြီးရှစ်ထပ်ဆိုတဲ့ အရာဟာ အပါအဝင်ပဲပေါ့။ နှစ်တွေကြာ

အချိန်တွေကုန်သွားပေမဲ့ တစ်စကလေးမှ မတွေ့ခဲ့ကြလေတော့ ငရဲဆိုတာ တကယ်မှ ရှိပါရဲ့လား၊ ခြောက်လုံး လှန်လုံးတစ်ခုပဲ ဖြစ်မှာပါ။ ရှိမှာ မဟုတ်ပါဘူးလို့ အချို့သောသူတို့ ကောက်ချက် ချခဲ့ကြမှာ အမှန်ပါပဲ။

ယခုတော့ ထိုကောက်ချက်ကို ဖြေရှင်းပေးလိုက်တဲ့ သူများကတော့ ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒ-ပညာရှင်များနှင့် ပြည်ပက ငှားရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒ-ပညာရှင်များပဲ ဖြစ်ကြပါတယ်။ ဒီအချက်တွေကို စာဖတ်သူတို့ မှတ်သားနိုင်ဖို့ {အကုသိုလ်နှင့်ငရဲပြည်- ဘာသာပြန် ဘကြီးဇင် စာအုပ်မှ} ထပ်ဆင့် တင်ပြပေးလိုက်ပါတယ်။

မြတ်စွာဘုရားဟောကြားခဲ့တဲ့ ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒ ပညာရှင်များက အတည်ပြု လက်ခံခဲ့ကြရတာ ဘာကြောင့်ပါလိမ့်။

လူသားတို့ နေထိုင်ကြတဲ့ ကမ္ဘာမြေကြီးရဲ့ မြေအောက်အလွှာတွင် ရွှေ့လျားမှုအကြောင်း လေ့လာကြတဲ့ ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒ-ပညာရှင်များနှင့် ပြည်ပက ငှားရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒ-ပညာရှင်များ ပူးပေါင်းပြီး... ဆိုဗီယက်နိုင်ငံ ဆိုက်ပေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။ ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက်အနက် ကိုးမိုင်အောက်မှာတော့ ဇာတ်လမ်းက စတော့တာပါပဲ။ ပူးပေါင်းတွင်းတူးတဲ့ အဖွဲ့ခေါင်းဆောင် ဆိုဗီယက်ဘူမိဗေဒပညာရှင် ဒေါက်တာ ဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့်တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို့ တွင်းခေါင်း ပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့ ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ရှိပါတယ်။ အဲဒီအခါမှာတော့ လုံးဝ-မခံမရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။

ပထမတော့သူတို့ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစုစမ်းပြီး နားထောင်လိုက်တဲ့ အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေရတဲ့ အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့-က ဆိုပါတယ်။ သေချာအောင်လို့ အသံဖမ်းစက်ကို တွင်းထဲချပြီး အသံဖမ်း နားထောင်တဲ့ အခါမှာတော့.....

မခံမရပ် နိုင်လောက်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း-ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအဝင် တစ်ခြားပညာရှင်တွေရော.. တွင်းတူးလုပ်သားတွေပါ အံ့ဩတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံး-ဖုံးပြီး ပိတ်ထားလိုက်ကြတယ်။

ဒါဟာငရဲကို တွေ့ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဗ္ဗာန်တွေနဲ့ လူ့လောကကို ဆက်ပေးလိုက်ကြပြီလို့ ထင်မိပါတယ်။ ယခု ပြောပြနေတာတွေက တွင်းတူးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။ ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသား ဖော်ပြကြပါတယ်။

ဒီကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုသူတို့ ရောက်နေတဲ့ နေရာ ပူအိုက်စွတ်စိုတာဟာ ဖာရင်ဟိုက်အပူချိန် ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက် ကိုးမိုင်အကွာက အပူချိန်ဒီဂရီ ဖာရင်ဟိုက် ၂၀၀၀ ရှိတယ်လို့ တွက်ချက်သိရှိရတယ်။ သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒ ပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက ၁၉၉၀ ခု ဇန်နဝါရီလ ၄ရက် နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။ ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။

အဲဒီသတင်းစာမှာတော့... ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်အကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ။ တွင်းတူးတွေ ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက် တံခါးဝပါပဲဟု ရေးသားခဲ့ကြတယ်။ ဒီလိုတွေ့ရှိမှုတွေ ပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့ ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့ .. အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ရှိချက်အပြီး နှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒီထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။ ဆိုဗီယက် သာသနာရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီး နှုတ်ပိတ်ခဲ့တယ်။ ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့မရခဲ့ပါဘူး။ ခန့်မှန်း ရသလောက်ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက် ပေးပုံရတယ်လို့ မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။

ဘာနီနန်မီဒယ်ကတော့ သူရရှိတဲ့ ငွေတွေကို တစ်ပြားတစ်ချပ်မှမယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့ အခါမှာတော့ သူ့အသက်လဲ စိုးရိမ်ရပါတယ်- ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုဦးဌာနတွေကို မြေဆီလွှာလှုပ်ရှားသံဟု .. ဆိုပြီး ပယ်ချခဲ့ပါတယ်။ နောက်စာ တစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အော့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့လူ ရေးခဲ့တဲ့စာပါပဲ။ သူဟာ နော်ဝေးနိုင်ငံ တရားရေး ဝန်ကြီးဌာနဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ

ဖြစ်တယ်။ စာရေးတဲ့ နေ့စွဲက ၁၉၉၀ခု ဇန်နဝါရီလ (၇) ရက်နေ့ သူ့စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမတ်စ် ရုံးပိတ်ရက်မှာ သူက အမေရိကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒ ပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်းပေါင်းများစွာရှိ အော်ဟစ်သံကို ကြားရကြောင်း.. သတင်းစာကို ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ ပါသေးတယ်ဟု ဆိုပါတယ်။ ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ သူဟာ အရမ်းအံ့ဩ တုန်လှုပ် မိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ကို ဘုရားသခင်ထံမှာ အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့ ရေးသားထားကြောင်း သိရပါတယ်။

{အကုသိုလ်နှင့်ငရဲပြည်- ဘာသာပြန် ဘကြီးဇင် စာအုပ်မှ မှီငြမ်းထားပါသည်}

ငရဲမှ အော်ဟစ် ငိုကြွေးကြတဲ့ အသံဖိုင်ကို အလိုရှိပါက Email နှင့် ပို့ပေးနိုင်ပါတယ်။

မုဒုံဆရာတော် {၇. ၀၂. ၂၀၁၁}